

ယဟောခံမ် ဆိမ် ဂါရ်ဆိမ်လည်မျို ငှက်ဘုရင်မ နှင့် ငှက်မျိုးစုံ





ယာဟောခံမ်ဆီမ် ငဲဒါ; ကိ ကိ ကိ တော,
ဆီမ်လည်မျိုး။

ငှက်ဘုရင်မက “ကိ ကိ ကိ” အော်ကာ ငှက်မျိုးစုံကို ခေါ်သောအခါ။



J


လည်ရဲ ငဲဒါ; ကီး ကီး ကီး ပိုင်ပေါ်ပည်ပျော။

ကြက်တူရွေးများ “ကီး ကီး ကီး” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။




ဆီမိတ္တံ ဇာ၊ ဒါ; ကို ကို ကို
ပိုင်ရ်ပေါ ပညံပျော။

သစ်တောက်ငှက်များ “ကုတ် ကုတ် ကုတ်” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။



အလှည့်ရက် ငါ့အား; ကြား ကြား ကြား
ပိုင်ရပေါ်ပညာပျော့။

ချိုးငှက်များ “ဝူး ဝူး ဝူး” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။



ကွံ့န့ဆိမ်အံင်ဂဲ ငဲဒါ; စိပ် စိပ် စိပ်
ပိုင်ရဲပေါပည်ပျော။

စာကလေးများ “ကျို ကျို ကျို” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။



ကအာ, ဂဲ ငဲဒါ; အာ, အာ, အာ,
ပိုင်ရဲပေါ ပညံပျော။

ကျီးကန်းများ “အာ အာ အာ” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။



ပူတ်တရမ်းဂဲ ငဲဒါ; ပူတ်တရမ်း ပူတ်တရမ်း
ပူတ်တရမ်း ပိုင်ပေါ ပည်ပျော။

ဇီးကွက်များ “သူသရုံး သူသရုံး သူသရုံး” အော်ကာ
ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာ။



ဆိမ့်အူဖိုင်ဒါင် ပိုင်ရဲဘံနို
ဇောမ် ဒိုညံ, ယာဟောခံမ်။

ငှက်တစ်အုပ်လုံး ပျော်ရွှင်စွာ ဘုရင်မနောက် လိုက်လို့လာ။





စုမ်းတူစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၏ “ဝဲပျံနေတဲ့ ရွှေစွန်ညို” ပုံပြင်စာအုပ်အား
ပလောင် စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ဘာသာပြန်ဆိုသည်။

